



Video Conferencing ဆိုတာ ဘာလဲ?

VC (Video Conferencing) ဆိုတာ အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံး စကားလုံးအနေနဲ့တစ်လုံးတည်း ဖော်ညွှန်း ရရင် "save" တစ်နည်းအားဖြင့် မြန်မာလို ဖော်ညွှန်းမယ်ဆိုရင် သင့်ကို သက်သာစေတဲ့ အရာလို့ပဲ ဖော်ညွှန်း ကြပါစို့ဗျာ။ ဟုတ်ပါပြီဗျာ....ဘာတွေများ သက်သာစေလို့လဲဆိုတဲ့ မေးခွန်း လူကြီးမင်းတို့တွေ့စရာရှိနေပါ လိမ့်မယ်။ အောက်မှာ ကျွန်တော် တစ်ချက်ချင်း သေချာရှင်းပြပေးပါမယ်...။



Save your cost “သင့် ကုန်ကျစာရိတ်များ သက်သာစေခြင်း”

ဘယ်လို ကုန်ကျစာရိတ်တွေ လျော့ချတာများလဲ...VC ဆိုတာ ဝယ်ရတာပဲ မဟုတ်ဘူးလား? မှန်ပါတယ် VC ကို end point ဖြစ်စေ ဒါမှမဟုတ် meeting service ဖြစ်စေ ဝယ်ရမှာပါ။ ဒါပေမယ့် လူကြီးမင်း တို့ ရုံးအနေနဲ့မိမိရဲ့partner သို့မဟုတ် customer သို့မဟုတ် Branch Office တွေနဲ့meeting တွေ အရေး တကြီး လုပ်စရာရှိလာပြီဆိုကြပါစို့။ ဒါဆိုရင် လူကြီးမင်းတို့ဟာ အဲ့ဒီ Partner သို့မဟုတ် Customer သို့မဟုတ် Branch Office ရှိတဲ့ နေရာကိုသွားရမယ်၊ Appointment တွေအတိကျချိတ်ရမယ်၊ တစ်ဖက်မှာလည်း Meeting ခန်းတွေစီစဉ်ရမယ် စတဲ့ စတဲ့ အကြောင်းများစွာ ပြင်ဆင်ရပါလိမ့်မယ်။ အကယ်၍များ Meeting အတွက် သွားရ လာရမယ့် နေရာတွေက မြို့တွင်းမဟုတ်ပဲ အခြားသောမြို့များ နိုင်ငံများဖြစ်ပါက ပို၍ ကုန်ကျ စာရိတ် ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစည်းဝေးပွဲတွေ ၊ တွေ့ဆုံပွဲတွေအတွက် ခရီးသွားလာရမယ့် စာရိတ် တွေ...သွားရတဲ့ မြို့၊ နိုင်ငံတွေမှာ တည်းခို သွားလာ စားသောက်ရမယ့် စာရိတ်တွေ အများကြီးသက်သာ လာမှာ ဖြစ်ပါတယ်။ ဒီကုန်ကျစာရိတ်တွေဟာ အခေါက်ရေ များများ သွားလာခဲ့ရရင်တော့ ပိုပြီး သိသာလာမှာ ဖြစ်ပါတယ်။ အကယ်၍များ VC Solution အထူးသဖြင့် ပိုပြီး reliable ဖြစ်တဲ့ Cloud Meeting VC service တစ် ခုခု ကကို အသုံးပြုခဲ့မယ်ဆိုရင်ဖြင့် အထက်က ကုန်ကျစာရိတ်တွေဟာ သိသိသာသာ သက်သာလာတာကို တွေ့မြင်ရမှာပါ။ နောက်ပိုင်းတွေမှာ VC Cloud Meeting Service တွေ ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော် အနည်းငယ် ရှင်းပြပေးပါဦးမယ်။



Save your time “သင့် အချိန်တွေကို သက်သာစေခြင်း”

အချိန်ကုန် သက်သာစေတယ်ဆိုတာကတော့ အထက်က အကြောင်းရာတွေနဲ့ ဆက်စပ်နေတာပါပဲ...။ Meeting များစွာအတွက် သွားလာ ရတဲ့ အချိန်တွေ အကုန်လုံးကို သက်သာစေလိုက်တာပါပဲ။ Meeting တစ်ခုလုပ်ဖို့အများကြီး ကြိုတင် ပြင်ဆင်နေရတော့တာမျိုးမဟုတ်ပဲ ကွန်ပျူတာပေါ်ကနေ Internet ပေါ်ကနေ Web Interface ပေါ်ကနေပဲ ကိုယ် လုပ်ချိန်တဲ့ Meeting ကို အချိန်တိုအတွင်း စီစဉ်လိုက်ယုံပါပဲ။ ဒါ ကြောင့် Meeting တွေကို ပြုလုပ်တဲ့နေရာမှာ ပိုမို မြန်ဆန်စွာ လုပ်နိုင်လာမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မိမိရဲ့ Partner သို့မဟုတ် Customer သို့မဟုတ် Branch Office မှ လူများ ရဲ့အချိန်တွေကိုလည်း သက်သာလာ စေမှာ ဖြစ်ပါတယ်။

အထက်ပါ အကြောင်းရာများအပြင် လူကြီးမင်းက SME တစ်ခုကို စတင်ခြင်တဲ့ အချိန်မျိုးမှာလည်း မိမိ လုပ်ငန်း အခြေနေပေါ်မူတည်ပြီး ရုံးခန်းကို မိမိ အိမ်တွင်ပဲ လုပ်ကိုင်နိုင်ပြီး ဝန်ထမ်းတွေအတွက်လည်း Anywhere can office အဖြစ် လုပ်နိုင်ပါတယ်။ ဒါဟာလည်း ရုံးခန်းငှား ဖို့ အတွက် ကုန်ကျစာရိတ်ကို လျော့ချလိုက်နိုင်ခြင်းမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် Cloud Meeting Service ဟာ မည်သည့် လုပ်ငန်း အရွယ်အစား အမျိုးအစား အတွက် မဆို ပေးနိုင်တဲ့ ကောင်းကျိုးများစွာ ရှိနေပါတယ်။

ကျွန်တော် အပေါ်မှာ ပြောဆိုဆွေးနွေးနေတဲ့ အကြောင်းအရာများကတော့ VC နဲ့ပတ်သတ်တဲ့ ယေဘုယျ ခြုံငုံ ပြီး ဆွေးနွေးနေတာဖြစ်ပါတယ်။ အဲ့တော့ အောက်မှာ VC လို့ပြောတာနဲ့ Solution တွေ ဘယ်လို ရှိတယ်ဆို တာဆက်လက်ဆွေးနွေးပေးသွားပါမယ်ဗျာ....။



VC (Video Conferencing) မှာ အခြေခံကျကျ တွေးမယ်ဆိုရင်တော့ Solution ဂျမိုင်းပဲ ရှိပါတယ်။ On Premise လို့ခေါ်တဲ့ တစ်နည်းအားဖြင့် Purely IP Service ပေါ်ကနေပဲ ခေါ်ဆိုမှုပြုလုပ်ခြင်းနဲ့ Cloud လို့ခေါ်တဲ့ Cloud Meeting Service ပေါ်ကနေ ခေါ်ဆိုမှု ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမင်းဟာ VC solution တစ်ခု အသုံးပြုချင်ပြီဆိုရင်တော့ဖြင့် ဘယ် Service ပေါ်ကနေ ခေါ်ဆိုမှု ပြုလုပ်ချင်တာလဲ ဆိုတာ ပေါ်မူတည်ပြီး Solution တွေ ကွဲထွက်လာမှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် နည်းပညာ များ အရှိန်ဟုန်နဲ့ တိုးတက် လာနေတဲ့ အချိန်မှာ limitation (ကန့်သတ်ချက်) များစွာ ရှိနေတဲ့ On Premise (over Purely IP Service) ပေါ်ကနေ ခေါ်ဆိုမှု ပြုလုပ်ခြင်းတွေက တဖြည်းဖြည်း အသုံးနည်းလာကြတာကို တွေ့ရမှာဖြစ်ပါတယ်။

သို့သော်လည်း တစ်ဖက်မှာ လုံခြုံရေးအနေထားများကြောင့် အချို့သော အစိုးရအဖွဲ့စည်းများတွင် Purely IP Service ပေါ်ကနေ ခေါ်ဆိုမှုများ ရှိနေသေးပြီး ၊ ၎င်းခေါ်ဆိုမှုများသည် Multiple Concurrent Site များစွာ ခေါ်ဆိုနိုင်မှု ကန့် သတ်ချက်များ ၊ Call from anywhere ပြဿနာများရှိနေသေးခြင်းကြောင့် Cloud Meeting Service များကသာ ပိုမို ဈေးကွက်ချဲ့နေရာယူလာကြခြင်းဖြစ်ပါတယ်။


ထိုအရာများအတွက် Technical (နည်းပညာ) ပိုင်းဆိုင်ရာ များစွာ ဆွေးနွေးနိုင်သောကြောင့် ချန်လှပ်ထားခဲ့ပါ ဦးမယ်ခင်ဗျာ။ အသေးစိတ်ဆွေးနွေးလိုရင်တော့ ကျွန်တော် တို့ATG SYSTEMS ကို ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။ ကြော်ငြာက ဝင်ရပေဦးမည်.... :D

ဆိုတော့ ဒီဆွေးနွေးမှုမှာတော့ ကျွန်တော်က On Premise ကို ချန်ထားခဲ့ပြီး (ခုတနောက်ပိုင်းကလည်း တော် တော်များက တိမ် [Cloud] ပဲစိတ်ဝင် စားလာကြလို့) Cloud Meeting Service တွေအကြောင်း ဆွေးနွေး သွားမှာဖြစ်ပါတယ်။ နောက်ပြီး VC ပိုင်းကို End Point ပိုင်းဆိုင်ရာတွေလည်း ထည့်သွင်း ဆွေးနွေးသွား မှာ မဟုတ်ပါဘူး ခင်ဗျာ။ ဒါအပြင် ယခုလို Covid-19 ကာလအတွင်းများ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကာလ အတွင်းမှာ VC Cloud Meeting Service တွေရဲ့အသုံးဝင်ပုံတွေ အကျိုးပြုပုံတွေက ပိုပြီး သိသာထင်ရှား ထင်သာ မြင်သာဖြစ်လာတာ တွေ့ရပါတယ်။



အိုကေ Cloud Meeting Service ပေါင်းများစွာ ရှိတဲ့ အထဲမှာမှ လူသုံးအများဆုံး လို့ပြောလို့ရတဲ့ Cloud Meeting Service ပေးနေတဲ့ နာမည်ကြီး Vendor အချို့နဲ့ယင်းတို့မှာရှိတဲ့ Plan လေးတွေအကြောင်း အနည်းငယ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ Cloud Meeting Service ပေးနေတဲ့ ကုမ္ပဏီပေါင်းများစွာ ရှိပါတယ်...သို့ပေမယ့် လက်ရှိ worldwide အနေထားနဲ့အသုံးအများဆုံး Service တွေကတော့ Cisco Webex Meeting, Zoom Cloud Meeting , BlueJeans Cloud Meeting နဲ့ Microsoft Teams တို့ ပဲဖြစ်ပါတယ်။ သက်ဆိုင်ရာ Vendor တစ်ခုစီမှာတော့ သူ့အားသက်ချက် အားနည်းချက် ကိုစီ ရှိကြပါတယ်။ ဒီအကြောင်းတွေတော့ အသေးစိတ် မဆွေးနွေးတော့ပါဘူးဗျာ...အသေးစိတ်ဆွေးနွေးချင်ရင် ATG SYSTEMS ကိုသာ ဆက်သွယ် လိုက်ဖို့တိုက်တွန်းပါရစေ။ ကြော်ငြာ ထပ်ဝင်ပါတယ် :D


Microsoft Teams ကတော့ သူ့ Plan အလိုက် E1 , E3, E5 စတဲ့ Plan များစွာ ရှိပြီး MS 365 အောက်မှာရှိတဲ့ လူတွေ မှန်သမျှ Teams services ကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။ သူသည်လည်း Cloud Service ဖြစ်တဲ့ အတွက် anywhere, anytime ပါ ခင်ဗျာ။



Cisco Webex မှာလည်း အဓိက Meeting service အတွက် Starter, Plus, Business, Enterprise စတဲ့ Plan များရှိပြီး၊ ၎င်း Plan တစ်ခုခြင်းစီတွင် အဓိကကွာခြားချက်သည် တပြိုင်နက် meeting join နိုင်သော users အရေအတွက်၊ Meeting အချက်အလက်များအား Cloud ပေါ်တွင် သိမ်းပေးထားနိုင်သော Storage Capacity များသာ အဓိကကွာခြားခြင်းဖြစ်ပါသည်။ Cisco Webex ၏ License count ခြင်း အနုပညာသည် Meeting ဘယ်နှစ်ခုကို တစ်ပြိုင်တည်း ပြုလုပ်မည်ဆိုသော (Per Host) အချက်ပေါ်တွင်သာ မူတည်ပါသည်။ လူကြီးမင်း အနေဖြင့် Meeting များစွာကို တစ်ပြိုင်နက် မပြုလုပ်ပါက Host license များစွာ ဝယ်ယူရန်မလိုအပ်ပဲ လူမည်မျှ များစွာ တစ်ပြိုင်နက် ပါဝင်စေခြင်းသည်ပေါ်သာမူတည်၍ Plan type ကို ခွဲခြား ဝယ်ယူ နိုင်ပါတယ်။

အထက်ပါ Cisco Webex Meeting Plan များတွင် Enterprise Plan အားဝယ်ယူလိုပါက ကျွန်တော်တို့ ATG SYSTEMS သို့ ဆက်သွယ်၍ ဖော်ရွေသော Business Development Manager များနှင့် ကျွမ်းကျင်သော Solution Architect များ၏ အကူညီဖြင့် ဝယ်ယူနိုင်မှာဖြစ်၍ အခြား Plan များမှာ လူကြီးမင်းကိုယ်တိုင် Cisco Webex Website မှ တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ သို့သော် ကျွမ်းကျင် Solution Architect များနှင့် ဆွေးနွေးပြီးမှသာ ဝယ်ယူပါရန် အကြံပေးလိုပါတယ်။ ထိုအတွက် လည်း ကျွန်တော်တို့ ATG SYSTEMS မှ ကူညီပေးရန် အသင့်ရှိနေပါတယ်ခင်ဗျာ။ ကြော်ငြာ ကြော်ငြာ :D

18:00



ထို့အပြင် ယခု Covid-19 အချိန်အတွင်းတွင် Cisco မှ customer များအတွက် Webex Free Acc များအား Features အပြည့်ပေး၍ ရက် ၉၀ free အသုံးပြုနိုင်ရန် စီစဉ်ပေးနေပြီဖြစ်ပါတယ်။ သို့သော် အားလုံး သိကြ တဲ့အတိုင်း ယခု အချိန်မှာ VC တွေဟာ High Demand ဖြစ်နေတာကြောင့် Free Acc လုပ်ရာတွင် အနည်း ငယ်ကြာမြင့် စောင့်ဆိုင်းရနိုင်၍ သည်းခံပေးကြပါရန် တောင်းဆိုပါတယ်။ License တစ်ခါတည်း ဝယ်ယူ သုံးမယ် ဆိုရင်တော့ဖြင့် သိပ်မကြာ အောင် ကျွန်တော်တို့ Cisco Gold Partner ATG SYSTEMS မှ ဝိုင်းဝန်း ကူညီ ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။


ဒါဆို Cisco Webex Meeting ရဲ့ အကြမ်းဖျင်း Plan တွေနဲ့ဘယ်လိုသုံးရမယ် သိလောက်ပြီထင်ပါတယ်။ တကယ်တော့ Cisco Webex မှာ Meeting အပြင် Event , Training , Contact Center, etc. စတဲ့ စတဲ့ အခြားသော service များစွာ ရှိ သော်လည်း ယခု အကြောင်းအရာမှာ Meeting အကြောင်းများပဲ ဆွေးနွေးတာဖြစ်တဲ့ အတွက် ထည့်သွင်း မပြောတော့ပါဘူးခင်ဗျာ။



ဒါဆိုရင် Zoom ကို ဆက်ဆွေးနွေးပါမယ်။ Zoom မှာလည်း သူ့သက်ဆိုင် ပေးနိုင်တဲ့ Service များစွာ ရှိတဲ့ ထဲ ကမှ Zoom Meeting Service ဖြစ်တဲ့ Zoom Meetings and Chat တွင်လည်း Webex ကဲ့သို့ Service Plan များစွာ ရှိပါတယ်။ Basic, Pro, Business နှင့် Enterprise တို့ ဖြစ်ကြပြီး ယင်းတို့အား ဝယ်ယူရာတွင်လည်း Basic သည် Free ရရှိနိုင်မည်ဖြစ်၍ Pro နှင့် Business တို့သည် လူကြီးမင်းတို့ကိုယ်တိုင် တိုက်ရိုက် ဝယ်ယူ နိုင်မှာဖြစ်ပါတယ်။ Vendor အားလုံးရဲ့ ထုံးစံအတိုင်း Enterprise license ဝယ်ယူချင်တယ် ဆိုရင်တော့ဖြင့် သက်ဆိုင်ရာ SI Partner မှ တစ်ဆင့် Distributor နှင့်အတူ အကြံဉာဏ်များစွာ ရယူပြီး မိမိ လုပ်ငန်း လိုအပ် ချက်အလိုက် စိတ်ကြိုက် ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ Zoom Meeting မှာလည်း Plan တစ်ခုနဲ့တစ်ခု ကွာခြား ချက်များရှိပြီး...အဓိကသည် Meeting တစ်ခုအား လူဦးရေ မည်မျှ တစ်ပြိုင်နက် ပါဝင်နိုင်သနည်း၊ Meeting အား အချိန် မည်မျှကြာမြင့်စွာပြုလုပ်နိုင်သနည်း၊ Admin Portal တွင် မိမိအကောင်အထည် မည်မျှ control လုပ် နိုင်ခွင့်နှင့် မည်သို့ သော detail features များစွာ ပါသနည်း စသော ကွာခြားချက်များ ဖြစ်ပါတယ်။ ထို့ကြောင့် License count သည် Per Meeting ပေါ်မှာပဲ ကျသင့်တာဖြစ်ပါတယ်။ ပိုမို တိကျ စွာ သိချင် ဆွေးနွေး ချင်တယ်ဆိုရင်တော့ဖြင့် ATG SYSTEMS မှ Business Development Manager များ Solution Architect များနှင့် ဆက်သွယ် ဆွေးနွေးနိုင်သည့်အပြင် <https://www.zoom.us> တွင်လည်း သွားရောက်လေ့လာ နိုင်ပါတယ် ခင်ဗျာ။



နောက်တစ်ခုကတော့ Bluejeans ပါပဲခင်ဗျာ။ Cloud Meeting Service တွေရဲ့ထုံးစံအတိုင်း ပေးနိုင်တဲ့ Service နဲ့features တွေလည်း ယေဘုယျအားဖြင့် တူညီကြပါတယ်။ Bluejeans မှာလည်း ထိုနည်း လည်းကောင်းပဲ ပေးနိုင်တဲ့ Service များထဲက Meeting Plan ကိုကြည့်မယ်ဆိုရင် Standard, Pro , Enterprise ဆိုပြီး ၃မျိုး ရှိပါတယ်။ အများနည်းတူပဲ Standard နဲ့Pro တို့ဟာ တိုက်ရိုက်ဝယ်ယူနိုင်သော် လည်း Enterprise ကတော့ သက်ဆိုင်ရာ Partner မှတစ်ဆင့် ဝယ်ယူရတာဖြစ်ပါတယ်။ Features တွေက တော့ အထက်က အခြားသော Vendor များအတိုင်း Concurrent Participants , Meeting Duration, Recording, etc. စသော features များစွာဟာ ဝယ်ယူတဲ့ Plan ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်ခင်ဗျာ။ License type တွေဟာလည်း Cloud Meeting များထုံးစံအတိုင်း Per Meeting or Per host နဲ့သွားတာ ဖြစ်ပါတယ်ခင်ဗျာ။ ATG SYSTEMS အနေဖြင့် အကြံဉာဏ်ပေးလိုသည်မှာ ကျွမ်းကျင်သူများနှင့် သေချာစွာ ဆွေးနွေး၍ မိမိလုပ်ငန်းအတွက် တိကျသော Plan အားဝယ်ယူရန် တိုက်တွန်းလိုပါတယ်ခင်ဗျာ။ Bluejeans ကိုလည်း၎င်းရဲ့သက်ဆိုင်ရာ website ဖြစ်တဲ့ <https://www.bluejeans.com> တွင် သွားရောက် လေ့လာနိုင်ပါ သေးတယ်ခင်ဗျာ။



ကဲ ဒါဆိုရင်တော့ Cloud VC Solution တွေနဲ့သူတို့ရဲ့သက်ဆိုင်ရာ License တွေအကြောင်းများ ၊ ကိုယ့် လုပ်ငန်းအတွက် လိုအပ်ချက်များ အတွက် ဘယ်လို အသုံးပြုလို့ရမယ် ဘယ်လိုဆုံးဖြတ်သင့်တယ်ဆိုတာ သိလောက်ပြီလို့ယူဆပါတယ်ခင်ဗျာ။

ကျွန်တော် အထက်မှာ ပြောဆို ဆွေးနွေးခဲ့တဲ့ အကြောင်းရာတွေထဲမှာ မပါဝင်တာတွေကတော့ Video Over Purely IP Service, Video End Points and their features, Video End Points Solutions over purely IP Service, Video End Points Solutions over Cloud Meeting စတဲ့ အကြောင်းရာများစွာ မပါဝင်ပါဘူး။ VC လို့ပြောလိုက်တာနဲ့တစ်ဖက်နဲ့တစ်ဖက် ခေါ်လို့ရတယ် အရုပ်တွေမြင်ရတယ် စကားပြောလို့ရတယ် ဆိုယုံနဲ့တော့ အပေါ်ယံ အရမ်းရိုးရှင်းပါတယ်။ တကယ့်တကယ် လုပ်ငန်းလိုအပ်ချက် နည်းပညာလိုအပ်ချက် လုံခြုံရေးလိုအပ်ချက်များစွာကို တိကျစွာ လုပ်ကိုင်နိုင်ဖို့ရာ သက်ဆိုင်ရာ VC Expert များမှသာ ပိုမို ထဲထဲ ဝင်ဝင် ဆွေးနွေးပေးနိုင်မယ့်အပြင် အကျိုး အပြစ်များလည်း များစွာ ပြောပြပေးနိုင်မှာဖြစ်ပါတယ်။

လက်ဆောင်အနေနဲ့ VC Cloud Meeting တွေမှာ အဓိက ကွဲပြားနေတာလေးတွေ အချက်လေးတွေ အကြမ်း ဖျင်း ပြောပြပေးလိုက်ပါတယ်

- Abilities of Management Plane (or) Admin Portal (or) Control Hub
- Meeting facilities
- Meeting Bandwidth optimization technology
- Abilities of Meeting host
- Each Plans features and function
- Abilities to combine with VC Endpoints and collaboration features

စတာတွေကတော့ ယေဘုယျအားဖြင့် Vendor တစ်ယောက်နဲ့တစ်ယောက်ကြား အားသာချက် များ ကိုယ်စီ ရှိကြပါတယ်။



ကဲ ဒီလောက်ဆို အတော်လေး ခရီးပေါက်လောက်ပြီလို့ယူဆပါတယ်။ VC Solution များကို ယခု post ထပ် ပိုမို တိကျ ထဲဝင်စွာ ဆွေးနွေးချင်တယ်ဆိုရင်တော့ဖြင့် ကျွန်တော်တို့ATG SYSTEMS CO., LTD. သို့ ခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ...။ ဖော်ရွေသော BD Manager များနှင့် ကျွမ်းကျင်သော Solution Architect များမှ အကောင်းဆုံး ကူညီပေးဖို့စောင့်မျှော်နေပါတယ်။

နည်းပညာအား ချစ်ခြင်းအားဖြင့်

အောင်ကျော်ဆန်း

Solution Architect

ATG SYSTEMS CO., LTD.

